

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia


PERPUSTAKAAN
KTR. DOKBUD BALI
PROP. BALI

G/XX/5/DOKBUD

Judul: Gaguritan Rusak, Pagesangan. *Krb 59*
Panj: 35 cm. Leb. 3,5 cm. Jl. 41 lb.
Asal: Puri Gobraja, Singaraja.
10p. 1/59/4



3

1

A

6/XX/5



Judul: Gaguritan Rusak, Pagesangan.
Panj: 35 cm. Leb. 3,5 cm. Jl. 41 lb.
Asal: Puri Gobraja, Singaraja.

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

1
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. On the left side of the strip, there is a circular stamp that reads "KANTOR DAFTAR DAN PENGAWAS BAHAN BACAAN PROVINSI BALI".

2
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

3
B

Handwritten text on a palm leaf manuscript strip, consisting of two columns of text in Balinese script.

4
A

Handwritten text on a palm leaf manuscript strip, consisting of two columns of text in Balinese script.

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၅

5

B

၅
တိရုဟရပရက္ခန္တိကါဘဟန္တိကရုက္ခန္တိကါဘဟန္တိကရုက္ခန္တိပဟ
သိဘုပရုဗ္ဗိ၊ ဟိန္ဒိယပရုက္ခန္တိပရုက္ခန္တိပရုက္ခန္တိပရုက္ခန္တိပရုက္ခန္တိ
ဟန္တိကါဘဟန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိ
ကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိ

၅
သကရိန္တိတဘဟန္တိကရုက္ခန္တိပရုက္ခန္တိပရုက္ခန္တိပရုက္ခန္တိပရုက္ခန္တိ
ဟန္တိကါဘဟန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိ
ကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိ
ကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိ

၆

6

A

၆
သပပိပုပ္ဖပပ္ဖပပ္ဖပပ္ဖပပ္ဖပပ္ဖပပ္ဖပပ္ဖပပ္ဖပပ္ဖပပ္ဖပပ္ဖပပ္ဖပပ္ဖပပ္ဖပပ္ဖ
ဟန္တိကါဘဟန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိ
ကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိ
ကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိ

၆
ဟိန္ဒိယပရုက္ခန္တိပရုက္ခန္တိပရုက္ခန္တိပရုက္ခန္တိပရုက္ခန္တိပရုက္ခန္တိ
ဟန္တိကါဘဟန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိ
ကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိ
ကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိကရုက္ခန္တိ

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

6
B

၅
ပိတောက်တို့သည် နေရာတော်တော်များများ၌ နေထိုင်ရာ
ပုံပုံကလေးများကို ကောင်းကင်၌ ပျံအောင် ပြုစုထားခဲ့ကြ
အံ့ပေသည်။ သို့သော် နေရာတော်တော်များ၌ နေထိုင်ရာ
နေရာတော်တော်ကို နေရာတော်တော်၌ နေထိုင်ရာတော်တော်

ပိတောက်တို့သည် နေရာတော်တော်များ၌ နေထိုင်ရာ
ပုံပုံကလေးများကို ကောင်းကင်၌ ပျံအောင် ပြုစုထားခဲ့ကြ
အံ့ပေသည်။ သို့သော် နေရာတော်တော်များ၌ နေထိုင်ရာ
နေရာတော်တော်ကို နေရာတော်တော်၌ နေထိုင်ရာတော်တော်

7
A

၆
ပိတောက်တို့သည် နေရာတော်တော်များ၌ နေထိုင်ရာ
ပုံပုံကလေးများကို ကောင်းကင်၌ ပျံအောင် ပြုစုထားခဲ့ကြ
အံ့ပေသည်။ သို့သော် နေရာတော်တော်များ၌ နေထိုင်ရာ
နေရာတော်တော်ကို နေရာတော်တော်၌ နေထိုင်ရာတော်တော်

၆
ပိတောက်တို့သည် နေရာတော်တော်များ၌ နေထိုင်ရာ
ပုံပုံကလေးများကို ကောင်းကင်၌ ပျံအောင် ပြုစုထားခဲ့ကြ
အံ့ပေသည်။ သို့သော် နေရာတော်တော်များ၌ နေထိုင်ရာ
နေရာတော်တော်ကို နေရာတော်တော်၌ နေထိုင်ရာတော်တော်

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၈

7

B

လ်
တို့ကတော့ပျာစိကွဲကွဲတို့ကတော့ပျာစိကွဲကွဲတို့ကတော့ပျာစိကွဲကွဲ
တို့ကတော့ပျာစိကွဲကွဲတို့ကတော့ပျာစိကွဲကွဲတို့ကတော့ပျာစိကွဲကွဲ
တို့ကတော့ပျာစိကွဲကွဲတို့ကတော့ပျာစိကွဲကွဲတို့ကတော့ပျာစိကွဲကွဲ
တို့ကတော့ပျာစိကွဲကွဲတို့ကတော့ပျာစိကွဲကွဲတို့ကတော့ပျာစိကွဲကွဲ

၉

8

A

လ်
တို့ကတော့ပျာစိကွဲကွဲတို့ကတော့ပျာစိကွဲကွဲတို့ကတော့ပျာစိကွဲကွဲ
တို့ကတော့ပျာစိကွဲကွဲတို့ကတော့ပျာစိကွဲကွဲတို့ကတော့ပျာစိကွဲကွဲ
တို့ကတော့ပျာစိကွဲကွဲတို့ကတော့ပျာစိကွဲကွဲတို့ကတော့ပျာစိကွဲကွဲ
တို့ကတော့ပျာစိကွဲကွဲတို့ကတော့ပျာစိကွဲကွဲတို့ကတော့ပျာစိကွဲကွဲ

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

8

B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

9

A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

Handwritten text on a palm leaf manuscript strip, labeled 9 B. The text is written in Balinese script. A circular stamp on the right side reads "PROVINSI BALI" and "DINAS KEBUDAYAAN".

Handwritten text on a palm leaf manuscript strip, labeled 10 A. The text is written in Balinese script.

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

110
B

Handwritten Balinese script on palm leaf manuscript fragment 110. The text is arranged in two columns across the leaf, with two circular holes visible for binding.

111
A

Handwritten Balinese script on palm leaf manuscript fragment 111. The text is arranged in two columns across the leaf, with two circular holes visible for binding.

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

11
B

Handwritten Balinese script on a palm leaf. The script is arranged in two columns, with the right column preceding the left column in the reading order (right-to-left).

12
A

Handwritten Balinese script on a palm leaf. The script is arranged in two columns, with the right column preceding the left column in the reading order (right-to-left).

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၅

12

B

ပုဂ္ဂိုလ်တို့သည် နိဂုံး၏ ကျမ်းပုဒ်တို့ကို အကျဉ်းချုပ် ဖော်ပြရာတွင်
ပုဂ္ဂိုလ်တို့သည် နိဂုံး၏ ကျမ်းပုဒ်တို့ကို အကျဉ်းချုပ် ဖော်ပြရာတွင်
နိဂုံး၏ ကျမ်းပုဒ်တို့ကို အကျဉ်းချုပ် ဖော်ပြရာတွင်
နိဂုံး၏ ကျမ်းပုဒ်တို့ကို အကျဉ်းချုပ် ဖော်ပြရာတွင်

ကျမ်းပုဒ်တို့ကို အကျဉ်းချုပ် ဖော်ပြရာတွင်
ကျမ်းပုဒ်တို့ကို အကျဉ်းချုပ် ဖော်ပြရာတွင်
ကျမ်းပုဒ်တို့ကို အကျဉ်းချုပ် ဖော်ပြရာတွင်
ကျမ်းပုဒ်တို့ကို အကျဉ်းချုပ် ဖော်ပြရာတွင်

၁၅

13

A

ပုဂ္ဂိုလ်တို့သည် နိဂုံး၏ ကျမ်းပုဒ်တို့ကို အကျဉ်းချုပ် ဖော်ပြရာတွင်
ပုဂ္ဂိုလ်တို့သည် နိဂုံး၏ ကျမ်းပုဒ်တို့ကို အကျဉ်းချုပ် ဖော်ပြရာတွင်
နိဂုံး၏ ကျမ်းပုဒ်တို့ကို အကျဉ်းချုပ် ဖော်ပြရာတွင်
နိဂုံး၏ ကျမ်းပုဒ်တို့ကို အကျဉ်းချုပ် ဖော်ပြရာတွင်

ပုဂ္ဂိုလ်တို့သည် နိဂုံး၏ ကျမ်းပုဒ်တို့ကို အကျဉ်းချုပ် ဖော်ပြရာတွင်
ပုဂ္ဂိုလ်တို့သည် နိဂုံး၏ ကျမ်းပုဒ်တို့ကို အကျဉ်းချုပ် ဖော်ပြရာတွင်
နိဂုံး၏ ကျမ်းပုဒ်တို့ကို အကျဉ်းချုပ် ဖော်ပြရာတွင်
နိဂုံး၏ ကျမ်းပုဒ်တို့ကို အကျဉ်းချုပ် ဖော်ပြရာတွင်

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

14
B

...
 ...
 ...
 ...
 ...
 ...

15
A

...
 ...
 ...
 ...
 ...
 ...

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

15B

15

B

Handwritten Balinese script on a palm leaf, consisting of two columns of text. The script is finely inscribed and spans across the width of the leaf.

16A

16

A

Handwritten Balinese script on a palm leaf, consisting of two columns of text. The script is finely inscribed and spans across the width of the leaf.

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

16
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

17
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၇၇၈

17

B

တၢ်ရၢၢ်အိၣ်ပၣ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

၇၇၉

18

A

ပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤ
ပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤ
ပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤ
ပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤပုၤ

တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၇၆

18

B

ဟိတ် မိဂါးကတုထံ့စွဲ မိဂါးပတိတံတံပထိမာမိဟာမိတုဟမပထမိ
 တုဟမပထမိယုဟမတိတံတံတံတံတံတံတံတံတံတံတံတံတံတံတံ
 မိဂါးကတုထံ့စွဲ မိဂါးပတိတံတံပထိမာမိဟာမိတုဟမပထမိ
 တုဟမပထမိယုဟမတိတံတံတံတံတံတံတံတံတံတံတံတံတံတံတံ

တုဟမပထမိယုဟမတိတံတံတံတံတံတံတံတံတံတံတံတံတံတံတံ
 တုဟမပထမိယုဟမတိတံတံတံတံတံတံတံတံတံတံတံတံတံတံတံ
 မိဂါးကတုထံ့စွဲ မိဂါးပတိတံတံပထိမာမိဟာမိတုဟမပထမိ
 တုဟမပထမိယုဟမတိတံတံတံတံတံတံတံတံတံတံတံတံတံတံတံ

၇၇

19

A

ဟိတ် မိဂါးကတုထံ့စွဲ မိဂါးပတိတံတံပထိမာမိဟာမိတုဟမပထမိ
 တုဟမပထမိယုဟမတိတံတံတံတံတံတံတံတံတံတံတံတံတံတံတံ
 မိဂါးကတုထံ့စွဲ မိဂါးပတိတံတံပထိမာမိဟာမိတုဟမပထမိ
 တုဟမပထမိယုဟမတိတံတံတံတံတံတံတံတံတံတံတံတံတံတံတံ

ဟိတ် မိဂါးကတုထံ့စွဲ မိဂါးပတိတံတံပထိမာမိဟာမိတုဟမပထမိ
 တုဟမပထမိယုဟမတိတံတံတံတံတံတံတံတံတံတံတံတံတံတံတံ
 မိဂါးကတုထံ့စွဲ မိဂါးပတိတံတံပထိမာမိဟာမိတုဟမပထမိ
 တုဟမပထမိယုဟမတိတံတံတံတံတံတံတံတံတံတံတံတံတံတံတံ

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

19
B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns by a central hole. The script is written in a traditional style.

20
A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns by a central hole. The script is written in a traditional style.

GAGURITAN RUSAK-PAGESANGAN
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

21
B

၅၅
လိတိတိပုဆိကမူတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤ
ပုသိကမူတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤ
တၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤ
တၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤ

လိတိတိပုဆိကမူတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤ
ပုသိကမူတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤ
တၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤ
တၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤ

22
A

၅၅
ပုဆိကမူတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤ
ပုသိကမူတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤ
တၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤ
တၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤ

ပုဆိကမူတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤ
ပုသိကမူတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤ
တၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤ
တၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤတၢ်ကုသမၤ

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

ꦲꦏꦸꦏꦸꦱꦸꦫꦶꦏꦸꦥꦒꦒꦱꦁꦁꦲꦫꦃ
ꦲꦏꦸꦏꦸꦱꦸꦫꦶꦏꦸꦥꦒꦒꦱꦁꦁꦲꦫꦃ
ꦲꦏꦸꦏꦸꦱꦸꦫꦶꦏꦸꦥꦒꦒꦱꦁꦁꦲꦫꦃ
ꦲꦏꦸꦏꦸꦱꦸꦫꦶꦏꦸꦥꦒꦒꦱꦁꦁꦲꦫꦃ

ꦲꦏꦸꦏꦸꦱꦸꦫꦶꦏꦸꦥꦒꦒꦱꦁꦁꦲꦫꦃ
ꦲꦏꦸꦏꦸꦱꦸꦫꦶꦏꦸꦥꦒꦒꦱꦁꦁꦲꦫꦃ
ꦲꦏꦸꦏꦸꦱꦸꦫꦶꦏꦸꦥꦒꦒꦱꦁꦁꦲꦫꦃ
ꦲꦏꦸꦏꦸꦱꦸꦫꦶꦏꦸꦥꦒꦒꦱꦁꦁꦲꦫꦃ

ꦱꦸꦱꦸ
22
B

ꦲꦏꦸꦏꦸꦱꦸꦫꦶꦏꦸꦥꦒꦒꦱꦁꦁꦲꦫꦃ
ꦲꦏꦸꦏꦸꦱꦸꦫꦶꦏꦸꦥꦒꦒꦱꦁꦁꦲꦫꦃ
ꦲꦏꦸꦏꦸꦱꦸꦫꦶꦏꦸꦥꦒꦒꦱꦁꦁꦲꦫꦃ
ꦲꦏꦸꦏꦸꦱꦸꦫꦶꦏꦸꦥꦒꦒꦱꦁꦁꦲꦫꦃ

ꦲꦏꦸꦏꦸꦱꦸꦫꦶꦏꦸꦥꦒꦒꦱꦁꦁꦲꦫꦃ
ꦲꦏꦸꦏꦸꦱꦸꦫꦶꦏꦸꦥꦒꦒꦱꦁꦁꦲꦫꦃ
ꦲꦏꦸꦏꦸꦱꦸꦫꦶꦏꦸꦥꦒꦒꦱꦁꦁꦲꦫꦃ
ꦲꦏꦸꦏꦸꦱꦸꦫꦶꦏꦸꦥꦒꦒꦱꦁꦁꦲꦫꦃ

ꦱꦸꦱꦸ
23
A

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

24
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

25
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

25
B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns by a central hole. The text is written in a traditional style.

26
A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns by a central hole. The text is written in a traditional style.

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

26
B

Handwritten text on a palm leaf manuscript strip, consisting of two columns of script.

27
A

Handwritten text on a palm leaf manuscript strip, consisting of two columns of script.

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

27

B

Handwritten text in Balinese script on the left side of palm leaf 27B.

Handwritten text in Balinese script on the right side of palm leaf 27B.

28

A

Handwritten text in Balinese script on the left side of palm leaf 28A.

Handwritten text in Balinese script on the right side of palm leaf 28A.

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

28
B

Handwritten Balinese script on a palm leaf, consisting of two columns of text. The script is finely etched and arranged in approximately 12 lines across the leaf. There are two circular holes visible on the leaf, one on each side, used for binding.

29
A

Handwritten Balinese script on a palm leaf, consisting of two columns of text. The script is finely etched and arranged in approximately 12 lines across the leaf. There are two circular holes visible on the leaf, one on each side, used for binding.

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၅၄

29

B

Handwritten text in Balinese script on a palm leaf, consisting of two columns of approximately 10 lines each.

၅၅

30

A

Handwritten text in Balinese script on a palm leaf, consisting of two columns of approximately 10 lines each.

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

30
B

Handwritten Balinese script on a palm leaf fragment, consisting of two columns of text. The script is finely inscribed and follows the natural curve of the leaf. There are two circular holes visible on the fragment, which were traditionally used for stringing multiple leaves together.

31
A

Handwritten Balinese script on a palm leaf fragment, consisting of two columns of text. The script is finely inscribed and follows the natural curve of the leaf. There are two circular holes visible on the fragment, which were traditionally used for stringing multiple leaves together.

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

31 B

၁၂၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀
 ၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉၅၀
 ၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄၆၅၆၆၆၇၆၈၆၉၇၀
 ၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀

၁၂၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀
 ၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉၅၀
 ၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄၆၅၆၆၆၇၆၈၆၉၇၀
 ၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀

32 A

၁၂၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀
 ၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉၅၀
 ၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄၆၅၆၆၆၇၆၈၆၉၇၀
 ၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀

၁၂၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀
 ၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉၅၀
 ၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄၆၅၆၆၆၇၆၈၆၉၇၀
 ၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၅၅

34

B

၅၆

နိပ်ပေတုကပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်
ပိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်
ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်
နိပ်ပေတုကပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်

ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်
နိပ်ပေတုကပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်
ပိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်
နိပ်ပေတုကပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်

၅၅

35

A

ပိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်
နိပ်ပေတုကပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်
ပိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်
နိပ်ပေတုကပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်

ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်
နိပ်ပေတုကပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်
ပိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်ဆိတ်
နိပ်ပေတုကပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်ပုလင်

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၅၆

36

B

၅၆
အလှူပေးသောပစ္စည်းများကို
အလှူပေးသောပစ္စည်းများကို
အလှူပေးသောပစ္စည်းများကို
အလှူပေးသောပစ္စည်းများကို
အလှူပေးသောပစ္စည်းများကို

အလှူပေးသောပစ္စည်းများကို
အလှူပေးသောပစ္စည်းများကို
အလှူပေးသောပစ္စည်းများကို
အလှူပေးသောပစ္စည်းများကို
အလှူပေးသောပစ္စည်းများကို

၅၇

37

A

အလှူပေးသောပစ္စည်းများကို
အလှူပေးသောပစ္စည်းများကို
အလှူပေးသောပစ္စည်းများကို
အလှူပေးသောပစ္စည်းများကို
အလှူပေးသောပစ္စည်းများကို

အလှူပေးသောပစ္စည်းများကို
အလှူပေးသောပစ္စည်းများကို
အလှူပေးသောပစ္စည်းများကို
အလှူပေးသောပစ္စည်းများကို
အလှူပေးသောပစ္စည်းများကို

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၇၅၆

37

B

Handwritten text in Balinese script on a palm leaf manuscript, consisting of two columns of text.

၇၅၆

38

A

Handwritten text in Balinese script on a palm leaf manuscript, consisting of two columns of text.

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

39
B

39

B

၅၅
ဦးရားပျက်စီးသောကြောင့် စားစားပေးပါရန်
ဖွဲ့စည်းရန်အတွက် ဝန်ထမ်းအား ဝန်ထမ်း
အသုံးပြုမှုအား အသုံးပြုမှုအား အသုံးပြုမှု
အသုံးပြုမှုအား အသုံးပြုမှုအား အသုံးပြုမှု

မိမိတို့အား အသုံးပြုမှုအား အသုံးပြုမှုအား အသုံးပြုမှုအား
အသုံးပြုမှုအား အသုံးပြုမှုအား အသုံးပြုမှုအား အသုံးပြုမှုအား
အသုံးပြုမှုအား အသုံးပြုမှုအား အသုံးပြုမှုအား အသုံးပြုမှုအား
အသုံးပြုမှုအား အသုံးပြုမှုအား အသုံးပြုမှုအား အသုံးပြုမှုအား

39
A

40

A

အထူးသဖြင့် အထူးသဖြင့် အထူးသဖြင့် အထူးသဖြင့်
အထူးသဖြင့် အထူးသဖြင့် အထူးသဖြင့် အထူးသဖြင့်
အထူးသဖြင့် အထူးသဖြင့် အထူးသဖြင့် အထူးသဖြင့်

အထူးသဖြင့် အထူးသဖြင့် အထူးသဖြင့် အထူးသဖြင့်
အထူးသဖြင့် အထူးသဖြင့် အထူးသဖြင့် အထူးသဖြင့်
အထူးသဖြင့် အထူးသဖြင့် အထူးသဖြင့် အထူးသဖြင့်

GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

877	41
	B

Handwritten Balinese script on a palm leaf manuscript strip. The text is arranged in two columns. On the right end of the strip, there is a blue circular stamp that reads "PUSAT DOKUMENTASI DINAS KEBUDAYAAN PROVINSI BALI".



GAGURITAN RUSAK-PAGESANGAN

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

